

သေမှုံ - ဝက်ခြေးဘနဲ ရွက်ရည်ခွဲသို့ ပြစ်ခွဲဖြူလျက် စာအိမ်
ထက်ဝယ် တစလယ်ခန့် ကျယ်ပြန့်ပြစ်ထူ သလိပ်အစု
သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသုတပါး လားလား
မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

အကြီးစားအိမ်နှင့် တူ၏။ ထိုအိမ်အတွင်း၌ ဗဒ္ဒသည်းခြေ
တည်နေသည်။ အဆင်းအားဖြင့် ပြစ်ခွဲသော မယ်ဇယ်ဆီ
အဆင်းနှင့် တူ၏။ ဤဗဒ္ဒသည်းခြေ ပျက်လျှင် သတ္တဝါတို့သည်
မပြုသင့်တာကိုပြု၊ မပြောသင့်တာကိုပြော၊ မကြံသင့်တာကို
ကြံလျက် သည်းခြေရူး ဖြစ်ကြရတော့၏။

အိမ်ဖြင့်မဖွဲ့အပ်သော (အိမ်မရှိသော) သည်းခြေကို “အဗဒ္ဒ
သည်းခြေ” ဟု ခေါ်၏။ အဆင်းအားဖြင့် ညှိုးနေသော ပျဉ်း
ပန်းပွင့် အဆင်းနှင့် တူ၏။ တကိုယ်လုံးစိုသော အသားရှိရာ
တိုင်းမှာ (ဆီပေါက်သည် ရေပေါ်မှာ ပြန့်နှံ့ သကဲ့သို့) ပြန့်နှံ့၍
တည်၏။ ဤအဗဒ္ဒသည်းခြေပျက်လျှင် မျက်လုံးမှာ ဝါရွှေသော
အဆင်းရှိ၍ ချာချာလည်သကဲ့သို့ ဖြစ်၏။ ကိုယ်တုန်လှုပ်၏။
ယား၏။

သလိပ်။ ။ တစလယ်သားလောက်ရှိ၏။ ဝက်ခြေးဘနဲအရွက်
ရည်ကဲ့သို့ ပြစ်ခွဲ၍ဖြူ၏။ အစာသစ်အိမ်အထက်မှာ
တည်၏။ မှော်ရှိသော ရေပြင်၌ ဒုတ် စသည်ကို ချသောအခါ
မှော်တွေ ၂-ဖြာကဲ့သွားပြီးနောက် ပြန်၍ ဖုံးမြဲဖုံးနေသကဲ့သို့
အစာအိမ်၌ အစားအသောက် ကျသောအခါ သလိပ်တွေ
၂-ဖြာကဲ့သွား၍ အစာအိမ်ထဲရောက်လျှင် ဖုံးမြဲဖုံးနေ၏။ [မှော်
နေပုံနှင့် သလိပ်နေပုံ တူ၏။] သလိပ်နည်းသောအခါ ကြက်ဥ